

[illegible]

Handwritten text in Devanagari script, likely a list or inventory, written on a palm leaf. The text is organized into three main sections, each separated by a vertical line. The first section on the left contains three lines of text. The middle section contains two lines of text. The right section contains three lines of text. The text is written in a cursive style, typical of traditional Indian manuscripts. There are three circular holes visible on the leaf, which were used for binding multiple leaves together.

၁၇၇၇-၁၇၇၈ ခုနှစ်တွင် နယ်စပ်တစ်ဝိုက်တွင် နယ်စပ်တစ်ဝိုက်တွင် နယ်စပ်တစ်ဝိုက်တွင်

၁၇၇၈-၁၇၇၉ ခုနှစ်တွင် နယ်စပ်တစ်ဝိုက်တွင် နယ်စပ်တစ်ဝိုက်တွင် နယ်စပ်တစ်ဝိုက်တွင်

၁၇၇၉-၁၇၈၀ ခုနှစ်တွင် နယ်စပ်တစ်ဝိုက်တွင် နယ်စပ်တစ်ဝိုက်တွင် နယ်စပ်တစ်ဝိုက်တွင်

ဒု ဟံသာဝတီ ၃၅၂ - ဟံသာဝတီ ၃၅၃ - ဟံသာဝတီ ၃၅၄ - ဟံသာဝတီ ၃၅၅
ဟံသာဝတီ ၃၅၆ - ဟံသာဝတီ ၃၅၇ - ဟံသာဝတီ ၃၅၈ - ဟံသာဝတီ ၃၅၉
ဟံသာဝတီ ၃၆၀ - ဟံသာဝတီ ၃၆၁ - ဟံသာဝတီ ၃၆၂ - ဟံသာဝတီ ၃၆၃

၈

၈၂၂ နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က
နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က
နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က နှစ်က

[illegible]

မိ. မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀ မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀ မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀

မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀ မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀ မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀

မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀ မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀ မိ. ၇၂ ဘဝ ၃၃ နှစ် ၁၀ လ ၁၀ ရက် ၁၀

၁ - ဘာသာရေးအဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ

၂ - ဘာသာရေးအဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ

၃ - ဘာသာရေးအဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ - အဖွဲ့အစည်းများ

မိုးလှ - မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ
မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ
မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ မိုးလှ

၁) သို့သော် ၁၉၄၇-၄၈ ခုနှစ် အတွက် အစောဆုံး အသုံးပြုမှုမှာ ၁၉၄၈-၄၉ ခုနှစ်
အတွက် ဖြစ်သည်။

၂) ၁၉၄၈-၄၉ ခုနှစ် အတွက် အစောဆုံး အသုံးပြုမှုမှာ ၁၉၄၉-၅၀ ခုနှစ်
အတွက် ဖြစ်သည်။

၃) ၁၉၄၉-၅၀ ခုနှစ် အတွက် အစောဆုံး အသုံးပြုမှုမှာ ၁၉၅၀-၅၁ ခုနှစ်
အတွက် ဖြစ်သည်။

၂၀

စ၍ နှစ်ကံ၌ အံ့ကံ၌ နှစ်ကံ၌ နှစ်ကံ၌
အံ့ကံ၌ အံ့ကံ၌ အံ့ကံ၌ အံ့ကံ၌
အံ့ကံ၌ အံ့ကံ၌ အံ့ကံ၌ အံ့ကံ၌
အံ့ကံ၌ အံ့ကံ၌ အံ့ကံ၌ အံ့ကံ၌

၁၇၇၄ - ၁၇၇၅ ခုနှစ်တွင် မြန်မာနိုင်ငံတော်
တော်ဝင် အထက်တန်းကျောင်းတွင် ပညာ
သင်ကြားခဲ့သည်။

၁၇၇၆ - ၁၇၇၇ ခုနှစ်တွင် မြန်မာနိုင်ငံတော်
တော်ဝင် အထက်တန်းကျောင်းတွင် ပညာ
သင်ကြားခဲ့သည်။

၁၇၇၈ - ၁၇၇၉ ခုနှစ်တွင် မြန်မာနိုင်ငံတော်
တော်ဝင် အထက်တန်းကျောင်းတွင် ပညာ
သင်ကြားခဲ့သည်။

12

၁။ သူ့အဖေ ၁၇၇၁ ခုနှစ် ၇ နှစ်အရွယ် ဖြစ်၍ ၁၈၀၁ ခုနှစ် ၁၇ နှစ်အရွယ် အထိ
 ၇၇၇၁ ခုနှစ် ၁၇ နှစ်အရွယ် အထိ ၁၈၇၁ ခုနှစ် ၁၇ နှစ်အရွယ် အထိ
 ၁၈၇၁ ခုနှစ် ၁၇ နှစ်အရွယ် အထိ ၁၉၇၁ ခုနှစ် ၁၇ နှစ်အရွယ် အထိ

သို့မဟုတ်၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊

သို့မဟုတ်၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊

သို့မဟုတ်၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊ ငါတို့အား ချီးမွမ်းသောသူတို့၊

မိမိ - မိမိတို့အား မိမိတို့အား - မိမိတို့အား မိမိတို့အား - မိမိတို့အား
မိမိတို့အား မိမိတို့အား - မိမိတို့အား မိမိတို့အား - မိမိတို့အား
မိမိတို့အား မိမိတို့အား - မိမိတို့အား မိမိတို့အား - မိမိတို့အား

၁၁-၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

၇၄

၇၄-၇၅ နှစ်အတွက် အသက် ၁၀ နှစ်အောက်
သားသမီးများကို - ၁ နှစ်အတွက် ၁၀၀
ကျပ်၊ ၁ နှစ်အတွက် ၅၀၀ ကျပ်၊ ၁ နှစ်အတွက် ၁၀၀၀ ကျပ်

၇၅-၇၆ နှစ်အတွက် အသက် ၁၀ နှစ်အောက်
သားသမီးများကို - ၁ နှစ်အတွက် ၁၀၀
ကျပ်၊ ၁ နှစ်အတွက် ၅၀၀ ကျပ်၊ ၁ နှစ်အတွက် ၁၀၀၀ ကျပ်

၇၆-၇၇ နှစ်အတွက် အသက် ၁၀ နှစ်အောက်
သားသမီးများကို - ၁ နှစ်အတွက် ၁၀၀
ကျပ်၊ ၁ နှစ်အတွက် ၅၀၀ ကျပ်၊ ၁ နှစ်အတွက် ၁၀၀၀ ကျပ်

၁၇၂၃-၁၇၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၈ နာရီ၊
မြို့တော်၊ ဝန်ကြီးရုံး၊ ရန်ကုန်မြို့

အောက်ပါအတိုင်း ဝန်ကြီးရုံးသို့ တောင်းဆိုပါသည်။
၁။ ဝန်ကြီးရုံးသို့ တောင်းဆိုပါသည်။

၂။ ဝန်ကြီးရုံးသို့ တောင်းဆိုပါသည်။
၃။ ဝန်ကြီးရုံးသို့ တောင်းဆိုပါသည်။

မှ မှာ ကိုယ်တို့၏ နှစ်ခြင်းချက်ကို ပြောဆိုရန် အတွက် နှစ်ခြင်းချက်ကို ပြောဆိုရန်

နှစ်ခြင်းချက်ကို ပြောဆိုရန် အတွက် နှစ်ခြင်းချက်ကို ပြောဆိုရန်

နှစ်ခြင်းချက်ကို ပြောဆိုရန် အတွက် နှစ်ခြင်းချက်ကို ပြောဆိုရန်

မိဘတို့ - မြို့ပေါ်က သွားလာသူတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ -
မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ -
မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ - မိဘတို့ -

တပည့်တို့ - ပုံနှိပ်ငှါငှါတပည့်တို့အား ချီးမွမ်းပါ။

တပည့်တို့ - ပုံနှိပ်ငှါငှါတပည့်တို့အား ချီးမွမ်းပါ။

တပည့်တို့ - ပုံနှိပ်ငှါငှါတပည့်တို့အား ချီးမွမ်းပါ။

၇၁၆ မာရ် ပရူ န ဗုဒ္ဓါ ငါ်မာရ် ၇၇ နံ ပုဗ္ဗဒ္ဓါ န ဗုဒ္ဓါ ငါ်မာရ် - နံဒ္ဓါ ငါ်မာရ် ပရူ န ဗုဒ္ဓါ
မာရ် ငါ်မာရ် - ငါ်မာရ် ငါ်မာရ် - ငါ်မာရ် ငါ်မာရ် - ငါ်မာရ် ငါ်မာရ် - ငါ်မာရ် ငါ်မာရ်
ဗုဒ္ဓါ ငါ်မာရ် - နံဒ္ဓါ ငါ်မာရ် - ငါ်မာရ် ငါ်မာရ် - ငါ်မာရ် ငါ်မာရ် - ငါ်မာရ် ငါ်မာရ်

မွေချပေးအပ်ရာ၌ ၇၈၊ ၇၉ ခု ပြုစုရာ၌ မိမိတို့၏ အကျိုးအမြတ်ကို မျှတစွာ
 ဖြေဆို၍ ပြုစုရာ၌ မိမိတို့၏ အကျိုးအမြတ်ကို မျှတစွာ
 ဖြေဆို၍ ပြုစုရာ၌ မိမိတို့၏ အကျိုးအမြတ်ကို မျှတစွာ

၁၇ ဒွါးမိုးတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊
ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊
ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊ ဘုရားတို့၊

၁၃

၁၇၅၅ ခုနှစ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊
၁၇၅၆ ခုနှစ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊
၁၇၅၇ ခုနှစ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊

५६ ॥ ५० ॥ ५१ ॥ ५२ ॥ ५३ ॥ ५४ ॥ ५५ ॥ ५६ ॥ ५७ ॥ ५८ ॥ ५९ ॥ ६० ॥ ६१ ॥ ६२ ॥ ६३ ॥ ६४ ॥ ६५ ॥ ६६ ॥ ६७ ॥ ६८ ॥ ६९ ॥ ७० ॥ ७१ ॥ ७२ ॥ ७३ ॥ ७४ ॥ ७५ ॥ ७६ ॥ ७७ ॥ ७८ ॥ ७९ ॥ ८० ॥ ८१ ॥ ८२ ॥ ८३ ॥ ८४ ॥ ८५ ॥ ८६ ॥ ८७ ॥ ८८ ॥ ८९ ॥ ९० ॥ ९१ ॥ ९२ ॥ ९३ ॥ ९४ ॥ ९५ ॥ ९६ ॥ ९७ ॥ ९८ ॥ ९९ ॥ १०० ॥

မံ ပံ အအံ၊ ပံ ပံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ
အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ
အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ
အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ အအံ

[illegible]

ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥

ਸੰਸਾਰ ਵਿਚ - ਸਾਡੇ ਦੁਆਰਾ ਕੀਤੇ ਗਏ - ਸੰਸਾਰ ਵਿਚ - ਸੰਸਾਰ ਵਿਚ - ਸੰਸਾਰ ਵਿਚ - ਸੰਸਾਰ ਵਿਚ -

၇၁၂
အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ
အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ

အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ

အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ

အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ

အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ

အိုဗာ ၇၄ ဝံ ဝံ အိုဗာ ၇၄ ဝံ

၇၀၀ ပါး ၁၇၂၈-၁၇၂၉ ခုနှစ် ဝါဆိုလပြည့်ကျော်တော်တော်
မိုးကြိုးရာသီလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
မိုးကြိုးရာသီလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
မိုးကြိုးရာသီလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်

၁၂၀၀ နှစ်အတွက် ပြည်သူ့ဆန္ဒပြုစာ
 ၁၂၀၀ နှစ်အတွက် ပြည်သူ့ဆန္ဒပြုစာ
 ၁၂၀၀ နှစ်အတွက် ပြည်သူ့ဆန္ဒပြုစာ

၇၅

ဤသို့ပြောဆိုပါသည်။ မဟာဗျူဟာသို့။

မဟာဗျူဟာသို့။ မဟာဗျူဟာသို့။

ဤသို့ပြောဆိုပါသည်။ မဟာဗျူဟာသို့။

ဤသို့ပြောဆိုပါသည်။ မဟာဗျူဟာသို့။

ဤသို့ပြောဆိုပါသည်။ မဟာဗျူဟာသို့။

ဤသို့ပြောဆိုပါသည်။ မဟာဗျူဟာသို့။

၁၂၅၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝန်ထမ်းများသည် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်။

၁။ အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်။

၂။ အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်။

၃။ အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်။

22

မိမိသုတေသန - မိမိသုတေသန အသံအသံ

အသံအသံ သံအသံ - အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ - အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ - အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ - အသံအသံ အသံအသံ

အသံအသံ အသံအသံ အသံအသံ - အသံအသံ အသံအသံ

မှတ် - ယခု မြို့တော်မှ ရွာသို့ - အသံတော်ကို မြို့တော်မှ ရွာသို့
ရွာသို့ - အသံတော်ကို မြို့တော်မှ ရွာသို့
ရွာသို့ - အသံတော်ကို မြို့တော်မှ ရွာသို့

38

ပုံကတိက ငါးဆယ့်နှစ် - ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ် - ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ် - ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ် -

ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက

ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက ငါးဆယ့်နှစ်ကတိက

ကလေးတို့အားလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုပါ။
အချင်းချင်း ချစ်မြတ်နိုးစွာ ကြည့်ရှုပါ။

အချင်းချင်း ချစ်မြတ်နိုးစွာ ကြည့်ရှုပါ။
အချင်းချင်း ချစ်မြတ်နိုးစွာ ကြည့်ရှုပါ။

အချင်းချင်း ချစ်မြတ်နိုးစွာ ကြည့်ရှုပါ။
အချင်းချင်း ချစ်မြတ်နိုးစွာ ကြည့်ရှုပါ။

200

31 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31
 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100
 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200

20

၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ်

၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ်

၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ် ၁၇၇၇ - ၁၈၇၇ ခု ၁၃၁ နှစ်

၁၉၅ နှစ်ကတည်းက - အိမ်ထောင်ရေးအဖွဲ့ချုပ်ကြီးကို တည်ထောင်ခဲ့ပြီးနောက် - စာတတ်သူများ၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း

የሚገኝበት የጥንቃቄ ምርመራ

2. 5. 1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100. 101. 102. 103. 104. 105. 106. 107. 108. 109. 110. 111. 112. 113. 114. 115. 116. 117. 118. 119. 120. 121. 122. 123. 124. 125. 126. 127. 128. 129. 130. 131. 132. 133. 134. 135. 136. 137. 138. 139. 140. 141. 142. 143. 144. 145. 146. 147. 148. 149. 150. 151. 152. 153. 154. 155. 156. 157. 158. 159. 160. 161. 162. 163. 164. 165. 166. 167. 168. 169. 170. 171. 172. 173. 174. 175. 176. 177. 178. 179. 180. 181. 182. 183. 184. 185. 186. 187. 188. 189. 190. 191. 192. 193. 194. 195. 196. 197. 198. 199. 200. 201. 202. 203. 204. 205. 206. 207. 208. 209. 210. 211. 212. 213. 214. 215. 216. 217. 218. 219. 220. 221. 222. 223. 224. 225. 226. 227. 228. 229. 230. 231. 232. 233. 234. 235. 236. 237. 238. 239. 240. 241. 242. 243. 244. 245. 246. 247. 248. 249. 250. 251. 252. 253. 254. 255. 256. 257. 258. 259. 260. 261. 262. 263. 264. 265. 266. 267. 268. 269. 270. 271. 272. 273. 274. 275. 276. 277. 278. 279. 280. 281. 282. 283. 284. 285. 286. 287. 288. 289. 290. 291. 292. 293. 294. 295. 296. 297. 298. 299. 300. 301. 302. 303. 304. 305. 306. 307. 308. 309. 310. 311. 312. 313. 314. 315. 316. 317. 318. 319. 320. 321. 322. 323. 324. 325. 326. 327. 328. 329. 330. 331. 332. 333. 334. 335. 336. 337. 338. 339. 340. 341. 342. 343. 344. 345. 346. 347. 348. 349. 350. 351. 352. 353. 354. 355. 356. 357. 358. 359. 360. 361. 362. 363. 364. 365. 366. 367. 368. 369. 370. 371. 372. 373. 374. 375. 376. 377. 378. 379. 380. 381. 382. 383. 384. 385. 386. 387. 388. 389. 390. 391. 392. 393. 394. 395. 396. 397. 398. 399. 400. 401. 402. 403. 404. 405. 406. 407. 408. 409. 410. 411. 412. 413. 414. 415. 416. 417. 418. 419. 420. 421. 422. 423. 424. 425. 426. 427. 428. 429. 430. 431. 432. 433. 434. 435. 436. 437. 438. 439. 440. 441. 442. 443. 444. 445. 446. 447. 448. 449. 450. 451. 452. 453. 454. 455. 456. 457. 458. 459. 460. 461. 462. 463. 464. 465. 466. 467. 468. 469. 470. 471. 472. 473. 474. 475. 476. 477. 478. 479. 480. 481. 482. 483. 484. 485. 486. 487. 488. 489. 490. 491. 492. 493. 494. 495. 496. 497. 498. 499. 500. 501. 502. 503. 504. 505. 506. 507. 508. 509. 510. 511. 512. 513. 514. 515. 516. 517. 518. 519. 520. 521. 522. 523. 524. 525. 526. 527. 528. 529. 530. 531. 532. 533. 534. 535. 536. 537. 538. 539. 540. 541. 542. 543. 544. 545. 546. 547. 548. 549. 550. 551. 552. 553. 554. 555. 556. 557. 558. 559. 560. 561. 562. 563. 564. 565. 566. 567. 568. 569. 570. 571. 572. 573. 574. 575. 576. 577. 578. 579. 580. 581. 582. 583. 584. 585. 586. 587. 588. 589. 590. 591. 592. 593. 594. 595. 596. 597. 598. 599. 600. 601. 602. 603. 604. 605. 606. 607. 608. 609. 610. 611. 612. 613. 614. 615. 616. 617. 618. 619. 620. 621. 622. 623. 624. 625. 626. 627. 628. 629. 630. 631. 632. 633. 634. 635. 636. 637. 638. 639. 640. 641. 642. 643. 644. 645. 646. 647. 648. 649. 650. 651. 652. 653. 654. 655. 656. 657. 658. 659. 660. 661. 662. 663. 664. 665. 666. 667. 668. 669. 670. 671. 672. 673. 674. 675. 676. 677. 678. 679. 680. 681. 682. 683. 684. 685. 686. 687. 688. 689. 690. 691. 692. 693. 694. 695. 696. 697. 698. 699. 700. 701. 702. 703. 704. 705. 706. 707. 708. 709. 710. 711. 712. 713. 714. 715. 716. 717. 718. 719. 720. 721. 722. 723. 724. 725. 726. 727. 728. 729. 730. 731. 732. 733. 734. 735. 736. 737. 738. 739. 740. 741. 742. 743. 744. 745. 746. 747. 748. 749. 750. 751. 752. 753. 754. 755. 756. 757. 758. 759. 760. 761. 762. 763. 764. 765. 766. 767. 768. 769. 770. 771. 772. 773. 774. 775. 776. 777. 778. 779. 780. 781. 782. 783. 784. 785. 786. 787. 788. 789. 790. 791. 792. 793. 794. 795. 796. 797. 798. 799. 800. 801. 802. 803. 804. 805. 806. 807. 808. 809. 810. 811. 812. 813. 814. 815. 816. 817. 818. 819. 820. 821. 822. 823. 824. 825. 826. 827. 828. 829. 830. 831. 832. 833. 834. 835. 836. 837. 838. 839. 8

Handwritten Burmese script across two pages.

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

မိ - ငါ့အဖေအမိတို့က နှစ်ယောက်လုံး ငါတို့အဖေအမိတို့က ငါတို့အဖေအမိတို့က ငါတို့အဖေအမိတို့က

မိ - ငါ့အဖေအမိတို့က ငါတို့အဖေအမိတို့က ငါတို့အဖေအမိတို့က ငါတို့အဖေအမိတို့က

မိ - ငါ့အဖေအမိတို့က ငါတို့အဖေအမိတို့က ငါတို့အဖေအမိတို့က ငါတို့အဖေအမိတို့က

၆၀

အိမ်၌ နေရာ - နေရာ၌ နေရာ၌ နေရာ၌

အိမ်၌ နေရာ၌ နေရာ၌ နေရာ၌

အိမ်၌ နေရာ၌ နေရာ၌ နေရာ၌

အိမ်၌ နေရာ၌ နေရာ၌ နေရာ၌

အိမ်၌ နေရာ၌ နေရာ၌ နေရာ၌

အိမ်၌ နေရာ၌ နေရာ၌ နေရာ၌

၁၁-၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

၁) ၁၂၃၄ - ၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂

၂) ၁၂၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂

၃) ၁၂၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂ - ၁၃၄၅၆၇၈၉၁၀၁၁၂

၁၈၅

သို့သော်လည်း နေရာမှ နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို
မပြုဘဲ နေရာမှ နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို
မပြုဘဲ နေရာမှ နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို
မပြုဘဲ နေရာမှ နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို

၁၂၃၄၅၆၇၈ - မွန်လူမျိုးများသည် နေရာ
အားလုံး၌ အလုပ်လုပ်ကြသည်။

၁၂၃၄၅၆၇၈ - မွန်လူမျိုးများသည် နေရာ
အားလုံး၌ အလုပ်လုပ်ကြသည်။

၁၂၃၄၅၆၇၈ - မွန်လူမျိုးများသည် နေရာ
အားလုံး၌ အလုပ်လုပ်ကြသည်။

မျှတပည့်အောင် - နေရာအရပ်ရပ်မှာ မြေအောက်မှာ အမြဲတမ်း
အမြဲတမ်း မြေအောက်မှာ အမြဲတမ်း

အမြဲတမ်း မြေအောက်မှာ

အမြဲတမ်း မြေအောက်မှာ

အမြဲတမ်း မြေအောက်မှာ

132

ထိုသို့ အကုန်အစင် ပြုစုပေးရန် အတွက် အလှူငွေများကို
အလှူခံရသူများ၏ အခြေအနေအထားကို စိစစ်သိရှိရန်
အလှူငွေများကို အလှူခံရသူများ၏ အခြေအနေအထားကို
အလှူငွေများကို အလှူခံရသူများ၏ အခြေအနေအထားကို
အလှူငွေများကို အလှူခံရသူများ၏ အခြေအနေအထားကို

၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀

၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀

၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀ - ၁၂၃၄ ၅၆၇ ၈၉၁၀

ਸ ੴ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਏਕੰ ਸਤੰਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥

ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥

ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥ ਸ੍ਰੀ ਗੁਰੂ ਪ੍ਰਸਾਦਿ ॥

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in three lines across the leaf, with three circular holes visible for binding. The script is finely etched into the surface of the dried leaf.

Handwritten text on the left side of the palm leaf, including a small number '9' and several lines of script.

Handwritten text on the right side of the palm leaf, continuing the script across two lines.

၁၇-၁၈၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်၊
၁၈-၁၈၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်၊
၁၉-၁၈၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၅ နာရီ ၁၀ မိနစ်၊

၅၃

ကလေးအားပေးသောအခါ

အားပေးသောအခါ

အားပေးသောအခါ

အားပေးသောအခါ

အားပေးသောအခါ

အားပေးသောအခါ

၁။ အထွေထွေအားဖြင့် - အထွေထွေအားဖြင့် - အထွေထွေအားဖြင့်
 ၂။ အထွေထွေအားဖြင့် - အထွေထွေအားဖြင့် - အထွေထွေအားဖြင့်
 ၃။ အထွေထွေအားဖြင့် - အထွေထွေအားဖြင့် - အထွေထွေအားဖြင့်
 ၄။ အထွေထွေအားဖြင့် - အထွေထွေအားဖြင့် - အထွေထွေအားဖြင့်

9/5

၁၈၇၁ ခု ဇန်နဝါရီလ ၁ ရက်နေ့
မန္တလေးမြို့၊ ဝန်ထမ်းတိုက်ကြီး
၁၈၇၁ ခု ဇန်နဝါရီလ ၁ ရက်နေ့

မန္တလေးမြို့၊ ဝန်ထမ်းတိုက်ကြီး
၁၈၇၁ ခု ဇန်နဝါရီလ ၁ ရက်နေ့

မန္တလေးမြို့၊ ဝန်ထမ်းတိုက်ကြီး
၁၈၇၁ ခု ဇန်နဝါရီလ ၁ ရက်နေ့

95

ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ

ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ

ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ ਸ੍ਰੀਮਤਿ - ਸ੍ਰੀਮਤਿ

Handwritten text in Devanagari script, likely a continuation of the previous page, containing several lines of text.

Handwritten text in Devanagari script, likely bleed-through from the reverse side of the page. The text is partially obscured by a vertical line and a circular hole.

Handwritten text in a cursive script, likely a historical document or manuscript, spanning across the gutter of the open book.

● ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
● ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
● ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in four lines, with some characters appearing to be in a different script or dialect. The leaf is split down the middle, and the text is visible on both halves. The script is written in a cursive, flowing style.

မှားကုန် - ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက်

ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက်

ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက် ငါ့အတွက်

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in three lines, with the first line being the most legible. The script appears to be a form of Devanagari or a related Indic script. The leaf is aged and shows signs of wear, including three circular holes for binding.

Line 1: ... ॐ नमो भगवते वासुदेवाय ...
Line 2: ... ॐ नमो भगवते वासुदेवाय ...
Line 3: ... ॐ नमो भगवते वासुदेवाय ...

၁၈၈၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊
မင်းသိင်္ခတော်ကြီး၏ နန်းတော်၊

မင်းသိင်္ခတော်ကြီး၏ နန်းတော်၊
မင်းသိင်္ခတော်ကြီး၏ နန်းတော်၊

မင်းသိင်္ခတော်ကြီး၏ နန်းတော်၊
မင်းသိင်္ခတော်ကြီး၏ နန်းတော်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီခန့်၊
မန္တလေးတိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊

မန္တလေးတိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊
မန္တလေးတိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊

မန္တလေးတိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊
မန္တလေးတိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊

ကလေးတို့အတွက် အလှူအတန်းများကို ဆောင်ရွက်ရန်
အလှူအတန်းများကို ဆောင်ရွက်ရန် အလှူအတန်းများကို

အလှူအတန်းများကို ဆောင်ရွက်ရန် အလှူအတန်းများကို
အလှူအတန်းများကို ဆောင်ရွက်ရန် အလှူအတန်းများကို

၇၂ နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို
နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို
နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို နိမိတ်တို့ကို

၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

Handwritten text in a script, likely Indic, on a palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf is perforated with three circular holes.

၁၂၁၂ - ၁၂၁၃ ခုနှစ် - ၁၂၁၄ ခုနှစ် - ၁၂၁၅ ခုနှစ် - ၁၂၁၆ ခုနှစ် - ၁၂၁၇ ခုနှစ် - ၁၂၁၈ ခုနှစ် - ၁၂၁၉ ခုနှစ် - ၁၂၂၀ ခုနှစ်

၁၂၂၁ - ၁၂၂၂ ခုနှစ် - ၁၂၂၃ ခုနှစ် - ၁၂၂၄ ခုနှစ် - ၁၂၂၅ ခုနှစ် - ၁၂၂၆ ခုနှစ် - ၁၂၂၇ ခုနှစ် - ၁၂၂၈ ခုနှစ် - ၁၂၂၉ ခုနှစ်

၁၂၃၀ - ၁၂၃၁ ခုနှစ် - ၁၂၃၂ ခုနှစ် - ၁၂၃၃ ခုနှစ် - ၁၂၃၄ ခုနှစ် - ၁၂၃၅ ခုနှစ် - ၁၂၃၆ ခုနှစ် - ၁၂၃၇ ခုနှစ် - ၁၂၃၈ ခုနှစ်

၁၂၃၉ - ၁၂၄၀ ခုနှစ် - ၁၂၄၁ ခုနှစ် - ၁၂၄၂ ခုနှစ် - ၁၂၄၃ ခုနှစ် - ၁၂၄၄ ခုနှစ် - ၁၂၄၅ ခုနှစ် - ၁၂၄၆ ခုနှစ် - ၁၂၄၇ ခုနှစ်

၁၂၄၈ - ၁၂၄၉ ခုနှစ် - ၁၂၅၀ ခုနှစ် - ၁၂၅၁ ခုနှစ် - ၁၂၅၂ ခုနှစ် - ၁၂၅၃ ခုနှစ် - ၁၂၅၄ ခုနှစ် - ၁၂၅၅ ခုနှစ် - ၁၂၅၆ ခုနှစ်

59

၇၈) ၇၇) ၇၆) ၇၅) ၇၄) ၇၃) ၇၂) ၇၁) ၇၀) ၆၉) ၆၈) ၆၇) ၆၆) ၆၅) ၆၄) ၆၃) ၆၂) ၆၁) ၆၀) ၅၉) ၅၈) ၅၇) ၅၆) ၅၅) ၅၄) ၅၃) ၅၂) ၅၁) ၅၀) ၄၉) ၄၈) ၄၇) ၄၆) ၄၅) ၄၄) ၄၃) ၄၂) ၄၁) ၄၀) ၃၉) ၃၈) ၃၇) ၃၆) ၃၅) ၃၄) ၃၃) ၃၂) ၃၁) ၃၀) ၂၉) ၂၈) ၂၇) ၂၆) ၂၅) ၂၄) ၂၃) ၂၂) ၂၁) ၂၀) ၁၉) ၁၈) ၁၇) ၁၆) ၁၅) ၁၄) ၁၃) ၁၂) ၁၁) ၁၀) ၉) ၈) ၇) ၆) ၅) ၄) ၃) ၂) ၁)

ਭਾਗਵਤ ਪੁਰਾਣ ਵਿਚ ਲਿਖਿਆ ਹੈ ਕਿ ਸ੍ਰੀ ਭਗਵਾਨ
ਸ਼੍ਰੀ ਕ੍ਰਿਸ਼ਨ ਜੀ ਪੰਚਾਇਤੀ ਦੇ ਦਿਨ ਸ਼੍ਰੀ ਭਗਵਾਨ
ਸ਼੍ਰੀ ਕ੍ਰਿਸ਼ਨ ਜੀ ਪੰਚਾਇਤੀ ਦੇ ਦਿਨ ਸ਼੍ਰੀ ਭਗਵਾਨ
ਸ਼੍ਰੀ ਕ੍ਰਿਸ਼ਨ ਜੀ ਪੰਚਾਇਤੀ ਦੇ ਦਿਨ ਸ਼੍ਰੀ ਭਗਵਾਨ
ਸ਼੍ਰੀ ਕ੍ਰਿਸ਼ਨ ਜੀ ਪੰਚਾਇਤੀ ਦੇ ਦਿਨ ਸ਼੍ਰੀ ਭਗਵਾਨ

၄၄

၁) ခို-ကံ-ကံ-ကံ-ကံ - ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့်
 ၂) ခို-ကံ-ကံ-ကံ-ကံ - ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့်
 ၃) ခို-ကံ-ကံ-ကံ-ကံ - ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့် ခုန့်

မှ-ကုသုတ္တရာသုတ္တံ ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀

၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀

၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀ နိပါတ် ၁၁၈၀

5205

ကလေးတို့အတွက် - ကလေးတို့အတွက်

ကလေးတို့အတွက် - ကလေးတို့အတွက်

ကလေးတို့အတွက် - ကလေးတို့အတွက်

ကလေးတို့အတွက် - ကလေးတို့အတွက်

ကလေးတို့အတွက် - ကလေးတို့အတွက်

ကလေးတို့အတွက် - ကလေးတို့အတွက်

34

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥ श्रीगणेशाय नमः ॥

ကလေးတို့၏ အားကိုးအားခံအဖြစ် အကူအညီပြုရန်
အားကိုးအားခံအဖြစ် အကူအညီပြုရန်
အားကိုးအားခံအဖြစ် အကူအညီပြုရန်
အားကိုးအားခံအဖြစ် အကူအညီပြုရန်

၁၀၆ - ဘဝသုတ္တံ၌ ဘုရားရှင် - နတ်တို့၏ နတ်တို့
တို့၏ နတ်တို့၏ နတ်တို့ - နတ်တို့၏ နတ်တို့
တို့၏ နတ်တို့၏ နတ်တို့ - နတ်တို့၏ နတ်တို့
တို့၏ နတ်တို့၏ နတ်တို့ - နတ်တို့၏ နတ်တို့

၁၇၁၇ - ငါတို့ နှစ်နှစ် ၁၇၁၇ ခုနှစ် နှစ်နှစ် ၁၇၁၇ ခုနှစ် - ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် - ၁၇၁၇ ခုနှစ်

၁၇၁၇ ခုနှစ် - ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် - ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် - ၁၇၁၇ ခုနှစ်

၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ် ၁၇၁၇ ခုနှစ်

၁၈ - ရှိသော အရာများကို - အညီအမျှ ခွဲဝေပေးရန် - အကြံပြုပါ။

၁၉ - ရှိသော အရာများကို - အညီအမျှ ခွဲဝေပေးရန် - အကြံပြုပါ။

၂၀ - ရှိသော အရာများကို - အညီအမျှ ခွဲဝေပေးရန် - အကြံပြုပါ။

၇- အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး

အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး

အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး - အငါးငါးငါးငါးငါး

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉၁၀၀၁၀၂၀၃၀၄၀၅၀၆၀၇၀၈၀၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

မိမိတို့အား နားလည်စေရန်
အားလုံးတို့အား နားလည်စေရန်
အားလုံးတို့အား နားလည်စေရန်
အားလုံးတို့အား နားလည်စေရန်

အားလုံးတို့အား နားလည်စေရန်
အားလုံးတို့အား နားလည်စေရန်
အားလုံးတို့အား နားလည်စေရန်
အားလုံးတို့အား နားလည်စေရန်

॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ကလေးတို့အတွက် အားပေးရန်
အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်

အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်

အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်
အားပေးရန် အားပေးရန်

၆၆၆

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in three lines across the leaf, with three circular holes visible for binding. The script is finely inscribed and appears to be a form of Devanagari or a related Indic script.

ကလေးတို့အတွက် အရေးကြီးသော အချက်များကို
အောက်ဖော်ပြပါအတိုင်း ဖော်ပြထားပါသည်။
၁။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၂။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၃။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၄။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၅။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၆။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၇။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၈။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၉။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။
၁၀။ ကလေးတို့၏ အသံအချက်အလက်များကို
အသိအမှတ်ပြုရန် အရေးကြီးပါသည်။

၁၂၃၄၅၆၇၈၉၁၀ - ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀ - ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀ - ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀ ၁၁၂၃၄၅၆၇၈၉၁၀

Handwritten text on the left side of the palm leaf, consisting of approximately 10 lines of script.

Handwritten text on the right side of the palm leaf, consisting of approximately 10 lines of script.

Handwritten text in a script, likely Indic, on a palm leaf. The text is arranged in three lines, with three circular holes visible along the left edge, indicating it was part of a bound volume. The script is finely inscribed and appears to be a form of Devanagari or a related Indic script.

၁၂-၁၃-၁၄-၁၅-၁၆-၁၇-၁၈-၁၉-၂၀-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉-၄၀-၄၁-၄၂-၄၃-၄၄-၄၅-၄၆-၄၇-၄၈-၄၉-၅၀-၅၁-၅၂-၅၃-၅၄-၅၅-၅၆-၅၇-၅၈-၅၉-၆၀-၆၁-၆၂-၆၃-၆၄-၆၅-၆၆-၆၇-၆၈-၆၉-၇၀-၇၁-၇၂-၇၃-၇၄-၇၅-၇၆-၇၇-၇၈-၇၉-၈၀-၈၁-၈၂-၈၃-၈၄-၈၅-၈၆-၈၇-၈၈-၈၉-၉၀-၉၁-၉၂-၉၃-၉၄-၉၅-၉၆-၉၇-၉၈-၉၉-၁၀၀

၁၀၁-၁၀၂-၁၀၃-၁၀၄-၁၀၅-၁၀၆-၁၀၇-၁၀၈-၁၀၉-၁၁၀-၁၁၁-၁၁၂-၁၁၃-၁၁၄-၁၁၅-၁၁၆-၁၁၇-၁၁၈-၁၁၉-၁၂၀-၁၂၁-၁၂၂-၁၂၃-၁၂၄-၁၂၅-၁၂၆-၁၂၇-၁၂၈-၁၂၉-၁၃၀-၁၃၁-၁၃၂-၁၃၃-၁၃၄-၁၃၅-၁၃၆-၁၃၇-၁၃၈-၁၃၉-၁၄၀-၁၄၁-၁၄၂-၁၄၃-၁၄၄-၁၄၅-၁၄၆-၁၄၇-၁၄၈-၁၄၉-၁၅၀-၁၅၁-၁၅၂-၁၅၃-၁၅၄-၁၅၅-၁၅၆-၁၅၇-၁၅၈-၁၅၉-၁၆၀-၁၆၁-၁၆၂-၁၆၃-၁၆၄-၁၆၅-၁၆၆-၁၆၇-၁၆၈-၁၆၉-၁၇၀-၁၇၁-၁၇၂-၁၇၃-၁၇၄-၁၇၅-၁၇၆-၁၇၇-၁၇၈-၁၇၉-၁၈၀-၁၈၁-၁၈၂-၁၈၃-၁၈၄-၁၈၅-၁၈၆-၁၈၇-၁၈၈-၁၈၉-၁၉၀-၁၉၁-၁၉၂-၁၉၃-၁၉၄-၁၉၅-၁၉၆-၁၉၇-၁၉၈-၁၉၉-၂၀၀

၂၀၁-၂၀၂-၂၀၃-၂၀၄-၂၀၅-၂၀၆-၂၀၇-၂၀၈-၂၀၉-၂၁၀-၂၁၁-၂၁၂-၂၁၃-၂၁၄-၂၁၅-၂၁၆-၂၁၇-၂၁၈-၂၁၉-၂၂၀-၂၂၁-၂၂၂-၂၂၃-၂၂၄-၂၂၅-၂၂၆-၂၂၇-၂၂၈-၂၂၉-၂၃၀-၂၃၁-၂၃၂-၂၃၃-၂၃၄-၂၃၅-၂၃၆-၂၃၇-၂၃၈-၂၃၉-၂၄၀-၂၄၁-၂၄၂-၂၄၃-၂၄၄-၂၄၅-၂၄၆-၂၄၇-၂၄၈-၂၄၉-၂၅၀-၂၅၁-၂၅၂-၂၅၃-၂၅၄-၂၅၅-၂၅၆-၂၅၇-၂၅၈-၂၅၉-၂၆၀-၂၆၁-၂၆၂-၂၆၃-၂၆၄-၂၆၅-၂၆၆-၂၆၇-၂၆၈-၂၆၉-၂၇၀-၂၇၁-၂၇၂-၂၇၃-၂၇၄-၂၇၅-၂၇၆-၂၇၇-၂၇၈-၂၇၉-၂၈၀-၂၈၁-၂၈၂-၂၈၃-၂၈၄-၂၈၅-၂၈၆-၂၈၇-၂၈၈-၂၈၉-၂၉၀-၂၉၁-၂၉၂-၂၉၃-၂၉၄-၂၉၅-၂၉၆-၂၉၇-၂၉၈-၂၉၉-၃၀၀

၂၀ - အချစ်အားဖြင့်ပဲ - အချစ်အားဖြင့်ပဲ - အချစ်အားဖြင့်ပဲ -
အချစ်အားဖြင့်ပဲ - အချစ်အားဖြင့်ပဲ - အချစ်အားဖြင့်ပဲ -
အချစ်အားဖြင့်ပဲ - အချစ်အားဖြင့်ပဲ - အချစ်အားဖြင့်ပဲ -

Handwritten text in a cursive script, likely a form of shorthand or a specific dialect. The text is arranged in several lines across the length of the strip. The script is dense and difficult to decipher without a key or context. The strip is divided into three sections by two circular holes. The text appears to be a continuous passage, possibly a list or a narrative. The characters are small and closely spaced, with some variations in stroke thickness and direction, suggesting a fluid, handwritten style. The overall appearance is that of a historical or archival document fragment.

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, aged paper strip with three circular holes punched along the left edge. The script is cursive and appears to be from a historical period, possibly related to the British colonial era in India, given the mention of "British" in the text.

Handwritten text in a cursive script, likely a form or document, written on a piece of paper with three binder holes. The text is arranged in several lines, with some characters appearing to be in a different script or dialect. The paper is aged and slightly discolored.

[illegible]

၁) နေရာအားလုံး၌ အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၂) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၃) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၄) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၅) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၆) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၇) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၈) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၉) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊
၁၀) အလုပ်အကိုင်များ ပြုလုပ်နေကြောင်း၊

Handwritten notes in Devanagari script, likely bleed-through from the reverse side of the page. The text is arranged in approximately four horizontal lines across the width of the paper.

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥
ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ

၅၂၇ ၇၂၃ ၇၂၃ ၇၂၃ - ၈၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၉၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၀၂၃ ၇၂၃ ၇၂၃ ၇၂၃

၁၁၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၂၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၃၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၄၂၃ ၇၂၃ ၇၂၃ ၇၂၃

၁၅၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၆၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၇၂၃ ၇၂၃ ၇၂၃ ၇၂၃ - ၁၈၂၃ ၇၂၃ ၇၂၃ ၇၂၃

ॐ नमो भगवते वासुदेवाय ॥ १ ॥ नमो भगवते वासुदेवाय ॥ १ ॥ नमो भगवते वासुदेवाय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ १ ॥ नमो भगवते वासुदेवाय ॥ १ ॥ नमो भगवते वासुदेवाय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ १ ॥ नमो भगवते वासुदेवाय ॥ १ ॥ नमो भगवते वासुदेवाय ॥ १ ॥

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, possibly aged, paper or parchment strip. The script is cursive and appears to be from a historical period. The text is arranged in several lines, with some characters being difficult to decipher due to the cursive style and fading. The text is written in a dark ink, possibly iron gall or a similar historical ink. The strip has two circular holes, one on the left and one on the right, suggesting it was once part of a bound volume or a chain of documents. The background is a dark, textured surface, possibly a book cover or a display board.

Handwritten text in a script, likely Tibetan, on a strip of paper with three circular holes. The text is arranged in three lines, with the first line being the most legible. The script appears to be a form of Tibetan or a related language, possibly used for religious or administrative purposes. The paper is aged and slightly discolored.

